

体不舒服已经有些日子了。 / သူမတ်တာထင်ထင်ငေါ့ငေါ့ ~ တယ်။他念得结结巴巴的。 II ဝါ <shi> ①存在于……的,在……的,ဆင်မြင်းထက်~ထိုင်စရာနေရာကိုကကျင်းဟုခေါ်၏။在马,象背上坐的地方叫“鞍子”。②(古)好象,有如….,用法同 မျှလောက် / အချို့သောလယ်ကြက်များကားသာမန်ကြောင် ~ ကြီး၏။有的田鼠有一般猫那么大。③(合)加在某些动词后面构成双音词: ထွေ ~ 遇见,看到 / ခ ~ 得到 / ရောက် ~ 到达

ရှိုခိုး ကါ <shit kho> 顶礼,膜拜,礼拜,叩头: ~ ကန်တော့သည်။ 顶礼,膜拜。 / ~ ပူဇော်သည်။ 顶礼,膜拜。 / ~ ဦးချသည်။ / ~ ဦးတိုက်သည်။ 叩头膜拜。 / ရှိုကြီးခိုးပါရဲ့။ 我给你叩头了求求你。

ရှိုခိုးကောင် နါ <shit kho: gaun> 【动】螳螂 (mantis)

ရှိုခိုးပင် နါ <shit kho: bin> 午草,午荻(日本) Desmodium Gyran

ရှိုခိုးဦးတင် I ကါ <shit kho: u: tin> 叩头,膜拜 II <shit kho: u: tin> 低三下四,卑躬屈膝, တောလုံးသွားငှားတာ ~ ပြောခဲ့ရတယ်။ 去借个球,还得低三下四的。 / ~ လုပ်မနေနိုင်ဘူး။ 绝不能卑躬屈膝。

ရှိုမဲ့စု I နါ <shi' zu' me' zu'> 仅有的东西 II နါ <shi' zu' me' zu'> 仅有的,少得可怜的,很少的, မြက်ခင်းပြင်ကလေး ~ မှာခြောက်သယောင်းနေ၏။ 仅有的一小块草地,也枯黄了。 / ~ အဝတ်အစားများမီးထိပါသွားသည်။ 仅有的衣服也被烧光了。

ရှိုတင် ကါ <shit tin> = ရှိုခိုး

ရှိုပူဇော် ကါ <shit pu zaw> 顶礼膜拜

ရှိုပန် ကါ <shit pan> (诗)禀告,祈求

ရှိုမုံ နါ <shit mon> 合十,合掌

ရှိုရှင်းစွဲ နါ <shi' yin: zwe> 原有的东西,原有的基础, ဖော်ပြပါလုပ်ငန်းများကို ~ တွင်များစွာတိုးချဲ့လုပ်ကိုင်နိုင်သည်။ 上述企业可以在原有基础上大大发展。

ရှိုရည် ကါ <shit yi> = ရှိုခိုး

ရှိုရှား/ရှစ်ရှား နါ <shit sha> = သျိုသျား

ရှိုရှင်ကော်ရော် ကါ <shi' shin kaw yaw> = ရှိုခိုး

ရှိုရှင်ခိုး ကါ <shi' shin kho: /shit shin kho:> = ရှိုခိုး

ရှိုလောက် ဝါ <shi' laut> (古)大概,大约,约摸

ရှိုဦးခိုက် ကါ <shit u: khait> 顶礼膜拜,同义词有: ရှိုဦးချ, ရှိုဦးတင်, ရှိုဦးပန်ဆင်, ရှိုဦးသ

ရှိုကာကိုမြို့ နါ <shi ka ko myo'> (美国)芝加哥市

ရှိုတင် နါ <shi tin> [英 sheeting] 一种印花细布

ရှိုထိုး ကါ <shi hto> 玩一种游戏(玩时边发出“ရှို...”声边跑)

ရှိုရှို မသါ <shi shi> 嗞嗞声(蛇的叫声): မြေ ~ မြည်သံကြားသလား။ 听见蛇的嗞嗞声了吗?

ရှို နါ <shi> (粗)妈的!该死的!: ~ မုပါမင်းကအသံမပေးဘာမပေးနဲ့။ 真该死!怎么不声不响的!

ရှိုယား နါ <shi: ya:> [英 sheet] 透明薄细织物

ရှိုလိုက် နါ <shi: lait> [英 scheelite] 【矿】白钨矿

ရှု I ကါ <shu'> ①观看,看: ကြည့် ~ 观看 / ~ မခန်း / ~ မငြီး / ~ မရဲ / ~ မဝ 看不厌 ②凝视: ကသိုက်: ~ 【佛】止观,禅定 / ဝိပဿနာ ~ 凝神坐禅 II နါ <hsu'> 面部表情,脸色: ~ တည်တည် 脸部表情严肃 / ~ တင်းတင်း 表情严峻

ရှုကြီး ကါ <shu' gyi> .严肃: ဤသူ့အလှူနံ့ ~ သည်။ 这人很严肃。

ရှုကြည့် ကါ <shu' kyi> = ကြည့်ရှု

ရှုကွက် နါ <shu' gwet> 视野,景象

ရှုကွက်ရှုကွင်း နါ <shu' gwet shu' gwin:> = ရှုကွက်

ရှုကွင်း နါ <shu' gwin:> = ရှုကွက်

ရှုခင်း နါ <shu' gin:> 风景,景致,景色,视野: ~ ကောင်းသည်။ 风景好。

ရှုခဲ ကါ <shu' nge'> ①照顾,体谅: သူတပါးကိုလဲ ~ အုံးမှပေါ့။ 得照顾别人才行呐! ②斜视

ရှုအိ နါ <shu' z-i> 好看的,看不厌的: ~ သောကြာနီတော 一大片赏心悦目的红荷花

ရှုစား ကါ <shu' za:> 欣赏,观赏;(皇帝、王子等的)观看

ရှုစောက် ကါ <shu' saut> (古)凝视,注视,盯着

ရှုစိန်း ကါ <shu' sein:> (诗)凝视,盯着

ရှုစိမ့် ကါ <shu' zein'> = ရှုဆိတ်

ရှုဆိတ် ကါ <shu' hseit> ①忍心看下去: ကျနော်အမြင်ကိုသူကမ ~ နိုင်ရဲသည်။ 我的遭遇他看下去。 / မင်းမို့လို့ ~ တယ်ကွာ။ 只有你才忍心看。 ②(看着)顺眼,愿意

ရှုညောင်း ကါ <shu' nyaun:> (诗)凝视

ရှုတင်း နါ <shu' tin:> 板着面孔的,严峻的

ရှုတင်းတင်း ကါ <shu' tin: din:> 一本正经,板着脸: သူက မျက်နှာထားကို ~ ထားလိုက်သည်။ 他板起了面孔。

ရှုတည် နါ <shu' ti> 表情严肃

ရှုတည်တည် ကါ <shu' ti di> 严肃,正经: သူ့ညီသည်ခါတိုင်း ~ နေတတ်သည်။ 他弟弟平常很严肃。

ရှုထောင့် နါ <shu' daun'> 看问题的角度;观点: ~ အယူအဆ 取景,构思,构图

ရှုဖွယ် နါ <shu' bwe> 值得看,…必读: အိမ်ထောင်ဦး ~ <新婚必读>

ရှုမော ကါ <shu' maw:> 动人,景色宜人,引人入胜: ~ ဘွယ်ကောင်းသောမြင်ကွင်း 秀丽宜人的景色

ရှုမြော် ကါ <shu' myaw> 眺望,遥望

ရှုမြင် ကါ <shu' myin> ①观察,察看: ~ စွမ်းကောင်းသူ 观察力很强的人 / ~ ကွင်း 视野,景象 ②理解,领悟